

おおわくだに い くら た  
大涌谷に行って、黒たまごが食べたいです

Oowaku-dani ni itte,  
kuro-tamago ga tabetai desu

အိုးဝါကူဒါနီကို သွားပြီး၊ အမည်းရောင်ကြက်ဥ  
စားချင်ပါတယ်။



ဒီနေ့အတွက် ဇာတ်ဝင်ခန်း

あやか：箱根には1時に着くよ。

ဟာကိုနဲကို ဝနာရီမှာ ရောက်မယ်။

အာယာကာ Hake no ni wa ichi-ji ni tsuki yo.

タムは何がしたい？

တမ်က ဘာလုပ်ချင်လဲ။

Ta'mu wa na'ni ga shitai?

タム：大涌谷に行って、

အိုးဝါကူဒါနီကို သွားပြီး၊

ဝမ် Oowaku-dani ni itte,

အမည်းရောင်ကြက်ဥ

黒たまごが食べたいです。

စားချင်ပါတယ်။

kuro-tamago ga tabetai desu.

あやかさん、卵は

အာယာကာဝံ၊ ကြက်ဥက

A'yaka-san, tamago wa

တကယ်ပဲ မည်းနေတာလား။

本当に黒いんですか。

hontoo ni kuro'in desu ka.

あやか：うん。

အင်း။

အာယာကာ U'n.

でもね、黒いのは外側だけ。

ဒါပေမဲ့၊ မည်းနေတာက

De'mo ne, kuro'i no wa sotogawa dake.

အပြင်ဘက်သက်သက်။

中は普通のゆで卵。

အတွင်းက သာမန်ကြက်ဥပြုတ်ပါ။

Na'ka wa futsuu no yude-tamago.

タム：へえ。

ဪ။

ဝမ် Hee.

ဝေါဟာရ

たまご 卵 ကြက်ဥ

tamago

黒い မည်းတဲ့

kuro'i

普通 သာမန်

futsuu

အဓိက အသုံးအနှုန်း

Can-do! လုပ်ခဲ့တဲ့အရာတွေ၊ လုပ်မယ့်အရာတွေကို အစဉ်လိုက် ပြောနိုင်တယ်

おおわくだに い くら た 大涌谷に行って、黒たまごが食べたいです。


Oowaku-dani ni itte, kuro-ta'mago ga tabeta'i de'su.

အိုးဝါ့ကူဒါနီကို သွားပြီး၊ ကြက်ဥအမည်းရောင် စားချင်ပါတယ်။  
နှစ်ခုနဲ့အထက် လုပ်ဆောင်ချက်တွေကို အစဉ်လိုက် ပြောတဲ့အခါ၊ TE-ပုံစံ ကြိယာကို သုံးပြီး ဆက်ရပါတယ်။  
“ကြိယာ(၁) TE-ပုံစံ၊ ကြိယာ (၂)” ပုံစံ ဖြစ်ပါတယ်။ အဓိကအသုံးအနှုန်းထဲမှာ “iku” “သွားတယ်” ကို TE-ပုံစံ “itte” လို့ ပြောင်းပြီး၊ ဝါကျ ၂ ခုကို ဆက်ထားပါတယ်။

သုံးကြည့်ကြရအောင်



きょうは、どこに行きましたか。  
Kyo'wa, do'ko ni ikima'shita ka.



びじゅつかん い はん た びゅうらんせん の 美術館に行って、ご飯を食べて、それから遊覧船に乗りました。  
Bijutsu'kan ni itte, go'han o ta'beta, sorekara yuuransen ni norima'shita.

ဒီနေ့ ဘယ်ကို သွားခဲ့သလဲ။  
အနုပညာပြတိုက်ကို သွားတယ်၊ ထမင်းစားတယ်၊ ပြီးတော့ အပျော်စီးသင်္ဘော စီးခဲ့ပါတယ်။

ကြိုးစားကြည့်ရအောင်

[ကြိယာ ၁]て、([ကြိယာ ၂]て、) [ကြိယာ ၃]たいです / ました。  
[ကြိယာ ၁]te, ([ကြိယာ ၂]te,) [ကြိယာ ၃]ta'i de'su/ma'shita.  
[ကြိယာ ၁]၊ ([ကြိယာ ၂]၊) [ကြိယာ ၃] ချင်ပါတယ်/ခဲ့ပါတယ်။



① <လုပ်ချင်တဲ့အရာ>

たかおさん の ぼ 高尾山に登る (→登って)  
Takao'-san ni noboru (→nobotte)  
တာကာအိုတောင် တက်တယ်

しやしん 写真を撮る (→撮りたいです)  
shashin o to'ru (→torita'i de'su)  
ဓာတ်ပုံရိုက်တယ်



② <လုပ်ခဲ့တဲ့အရာ>

しゅばや 渋谷に行く  
Shibuya ni iku  
(→行って)  
(→itte)  
ရီဘူယကို သွားတယ်

かいもの 買い物をする  
kaimono o suru  
(→して)  
(→shite)  
ဈေးဝယ်တယ်

ごはん ご飯を食べる  
go'han o tabe'ru  
(→食べました)  
(→tabema'shita)  
ထမင်းစားတယ်



အချိန်

1:00	1:30	2:00	3:00	4:00	7:00	9:00
ichi'i-ji	ichi-ji-ha'n	ni'i-ji	sa'n-ji	yo'i-ji	shichi'i-ji	ku'i-ji



မီးယာရဲ့ ခရီးသွားလမ်းညွှန်

# တိုကျိုအနီးက နာမည်ကျော်

## လည်ပတ်စရာနေရာ - ဟာကိုနဲ

ဟာကိုနဲ ဆိုတာ တိုကျိုကနေ တစ်နာရီခွဲလောက် သွားရပြီး၊ ရေပူစမ်းတွေနဲ့ နာမည်ကျော်တဲ့၊ တောင်တွေကြားက လည်ပတ်စရာ နေရာပဲ ဖြစ်ပါတယ်။ ရေပူစမ်းတွေအပြင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်ရှိတဲ့ အိုးဝါကူဒါနီ၊ အဲဒီဒီဇေတ်က “ဟာကိုနဲ စစ်ဆေးရေးဂိတ်” စတဲ့ နေရာတွေလည်း ရှိပါတယ်။

အိုးဝါကူဒါနီ



ဟာကိုနဲ စစ်ဆေးရေးဂိတ်



အဲဒါတွေအပြင် ဟာကိုနဲမှာ တောင်တက်ရထားလိုင်း၊ အနုပညာပြတိုက် အများအပြားနဲ့ အာရှီနိုကို ရေကန် စတဲ့ လည်ပတ်စရာနေရာတွေ အမျိုးမျိုး ရှိပါတယ်။ နေသာရင် ခန့်ညားထည်ဝါတဲ့ ဖူဂျီတောင်ကြီးကိုလည်း တွေ့မြင်နိုင်ပါတယ်။

ဟာကိုနဲတောင်တက်ရထားလိုင်း



အာရှီနိုကို ရေကန်ကနေ မြင်ရတဲ့ ဖူဂျီတောင်



အဖြေ

- ① 高尾山に登って、写真を撮りたいです。
- ② 渋谷に行って、買い物をして、ご飯を食べました。

Takao-san ni nobotte, shashin o toritai de'su.

Shibuya ni itte, kaimono o shite, gohan o tabema'shita.